


ဆောင်ပန်း

ဆောင်ယောင် I နှု၊ <hsaun yaun> (官)仪仗, 宫廷仪仗, 用品 II က၊ <hsaun yaun> 配备仪仗或宫廷礼仪用品  
 ဆောင်ရ နှု၊ <hsaun ya> 妃子  
 ဆောင်ရိုး နှု၊ <hsaun yo> 常备的东西  
 ဆောင်ရွက် I နှု၊ <hsaun ywet> 皇帝赐予的仪仗或礼仪用品 II က၊ <hsaun ywet> ①带领 ②运送 ③手持 ④担负, 承担, 担当, 担任: အခမ်းအနားမှူးအဖြစ်သူ ~ ပါလိမ့်မယ်။ 他将担任司仪。⑤背熟 ⑥给予 ⑦执行, 履行  
 ဆောင်ဝါး နှု၊ <hsaun wa> (方)【植】 = စောင်းလျား  
 ဆောင်သီး နှု၊ <hsaun dhi> = ဆောင်ခြား  
 ဆောင်သွေး က၊ <hsaun thwei> 带, 运送  
 ဆောင်း I နှု၊ <hsaun> ①冬, 冬季: ~ ကာလ 冬季 / ~ ဂျူ 冬小麦 / ~ တွင်း 冬季 / ~ မြီး 冬末 / ~ ရတု 冬季 / ~ ရာသီ 冬季 / ~ လယ် 仲冬 / ~ ဖေမန် 冬冬 / ~ အခါ 冬天 / ~ ဥတု 冬季 / ~ ဦး 初冬 ②鸡罩, 鸡笼 ③捕鱼用的鱼罩: ~ ပွေ (ဗွေ) 捕鱼罩朝上方的洞



ဆောင်း

④马厩, 象栏 II က၊ <hsaun> ①打(伞): အဝတ်နှင့်ခေါင်း ~ သည်။ 头上顶着块布。 / နေအလွန်ပူသည်။ ထီး ~ သွားပါ။ 太阳太毒了, 打伞去吧! ②戴(帽): ဦးထုပ် ~ သည်။ 戴帽子。③添加, 额外贴补: ပစ္စည်းချင်းလဲရာတွင် တန်ဖိုးနည်းသောပစ္စည်းပိုင်ရှင်ကငွေ ~ ရှိပေးရသည်။ 在以货易货时价值低的一方要补钱给另一方。 / အချိန်ပိုနှောရီ ~ ရှိသင်ကြားပေးမည်ဖြစ်သည်။ 将增加六小时的教授时间。④用罩捕鱼: အင်းထဲမှာငါး ~ ကြည့်။ 到塘里去罩鱼。

ဆောင်းကူးနေ့ညဉ့် နှု၊ <hsaun: gu: nei' nya' nyi> 秋分: ~ ချိန် 秋分(的时候) / ~ မှတ် 秋分点  
 ဆောင်းကူးရာသီ နှု၊ <hsaun: gu: ya dhi> 秋季  
 ဆောင်းကျွတ် က၊ <hsaun: kyut> 冬季过去: ~ တော့မည်။ 冬天快过去了。  
 ဆောင်းခို က၊ <hsaun: kho> 冬眠  
 ဆောင်းခိုင်း က၊ <hsaun: khain> 老年人在整个冬天受疾病的折磨(多指痰堵症)  
 ဆောင်းချဉ်းရာသီ နှု၊ <hsaun: gyin: ya dhi> 秋季  
 ဆောင်းငွေ နှု၊ <hsaun: ngwei> 额外补的钱  
 ဆောင်းဆောင်း က၊ <hsaun: zaun> (罕)茂密成荫, 荫翳  
 ဆောင်းတူ နှု၊ <hsaun: tu> (方)木箱, 松木箱  
 ဆောင်းထပ် နှု၊ <hsaun: dat> ①反刍动物的重瓣胃: ~ သား 重瓣胃 ②(转)重峦叠嶂 .  
 ဆောင်းနှောင်း နှု၊ <hsaun: hnaun> 冬末  
 ဆောင်းပါး နှု၊ <hsaun: ba> ①文章: ~ ရှင် 作者 ②(古)托人捎或派人送的信函, 函件, 送给远方亲友的物品: ~ လက်ဆောင် 送给远方的礼物  
 ဆောင်းပြေးသင့် က၊ <hsaun: byei: thin> (方)伤风, 感冒  
 ဆောင်းပြင်းသင့် က၊ <hsaun: byin: thin> (方)伤风, 感冒  
 ဆောင်းပျား နှု၊ <hsaun: bya> ①冬季常见病 ②冬末  
 ဆောင်းဖြိုးနာ နှု၊ <hsaun: phyi: na> 鼻塞, 流涕, 着凉  
 ဆောင်းမေးခါး နှု၊ <hsaun: mei: ga> 【植】黑儿波, 嚏根草, 也写 ကုလားဆောင်းမေးခါး Helleborus Niger  
 ဆောင်းမေးခါးနာ နှု၊ <hsaun: mei: ga: na> 鼻塞, 流鼻涕  
 ဆောင်းမိုး က၊ <hsaun: mo> 罩, 遮盖住(头部或顶部)  
 ဆောင်းမြီးနာ နှု၊ <hsaun: myi: na> 一种鼻子溃烂病  
 ဆောင်းယဉ်စွန်း နှု၊ <hsaun: yin zun> 冬至  
 ဆောင်းယဉ်စွန်းချိန် နှု၊ <hsaun: yin zun: gyein> 冬至点  
 ဆောင်းအောင်း က၊ <hsaun: aun> 冬眠  
 ဆောင်းဦးပေါက် I နှု၊ <hsaun: u: baut> 初冬: ~ ရာသီ 初冬时节 II က၊ <hsaun: u: paut> 入冬: ~ ပြီ။ 入冬了。  
 ဆိုင် I နှု၊ <hsain> 商店, 铺子: ~ ခုံ 货架 / ~ အမှုထမ်း 店员 / ~ ရှင် 店主 II က၊ <hsain> ①揶: ထင်းများကို ပြန်၍ ~ သည်။ 把木柴重新揶起来。 ②抗衡, 匹敌, 较量: ဒီလူကိုဘယ်သူမှ ~ ရဲဘူး။ 谁也不敢与此人较量。 ③相遇, 面对, 碰见: မျက်စိချင်း ~ မိသည်။ 眼光相对。 / သူ့ခိုးနှင့် ~ မိသည်။ 遇见小偷。 ④簇拥, 堆积, 碰到一起: ဝယ်သူများ ~ နေသဖြင့်လက်မလည်နိုင်။ 由于顾客很多忙得不可开交。 / ရုံးဆင်းချိန်နှင့်ကျောင်းဆင်းချိန် ~ နေ၍ ဘတ်စကားလူကျပ်နေသည်။ 下班时间和放学时间赶到一起, 所以公共汽车十分拥挤。 ⑤与……有关: နင်နဲ့မ ~ ဘူး။ 与你无关。 ⑥合适 ⑦属于, 归……所有: ငါ့မိဘ